



Food and Agriculture Organization of the United Nations

oie
WORLD ORGANISATION FOR ANIMAL HEALTH



World Food Programme



World Health Organization



စားနပ်ရိက္ခာများမှတစ်ဆင့် ကိုဗစ် ခုခံ ရောဂါ ကူးစက်ခံရကြောင်း လေ့လာတွေ့ရှိခြင်း
မရှိသေးပါ။ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ
ကျန်းမာရေးကောင်းမွန်စေရန် အစားအစာများကို သေသေချာချာ စားသုံးပါ။